

We, over 2,500 villagers from over 34 villages, protest against Burma Army occupying our land, and demand the immediate withdrawal from our communities in Bu Tho and Lu Thaw Townships, Mu Traw District, Kaw Thoo Lei

March 2, 2021: Today, we over 2,500 villagers from over 34 villages in Bu Tho and Lu Thaw Townships, Mu Traw District, Kaw Thoo Lei are protesting against the Burma Army occupying our land, and threatening our lives and peaceful existence. We demand that the Burma Army immediately withdraws from our territory.

We live in the Salween Peace Park where we practice self-determination, and we declare that we are the legitimate political authority in our territory. We reject all centrally imposed systems, reject the Burmese military dictatorship and its imposed administrative system in our territory.

Our Salween Peace Park is a place for all living things to thrive, and live freely and peacefully. The presence of the armed soldiers is in opposition with our values of peaceful co-existence. We demand the Burmese military regime to stop attacking civilians and leave our land immediately.

We have been suffering countless abuses at the hands of the Burma Army for over 70 years and these need to end now. The Burmese military regime must be held accountable for the crimes that have been committed by their state-backed Army. The international community cannot ignore what is happening in Burma today as violence becomes increasingly worse every day. They must take actions against the regime, hold the military accountable for the crimes they have committed, and continue to uphold peace and justice in Burma. As custodians of our ancestral territories, we must protect our environment and keep it free from outside interference that threatens to damage our inhabitants.

We strongly condemn the military coup, and condemn the violent and brutal crackdowns on peaceful protesters. We express our solidarity and support with all the protesters rising up against the military dictatorship. We will continue to fight for our rights until we achieve the establishment of a genuine democratic federal union with ethnic equality and self-determination. We want our fellow citizens in Burma, as well as the international community, to hear our voices and support us in our struggle.

Contact persons (Karen and Burmese): Naw Then Nay and Saw Paw Leh Ka Li Lah +6689 266 8573

ကျွန်ုပ်တို့ ကျေးဇူး ၃၄ ရွာမှ ရွာသား ၂၅၀၀ ကျော်သည် ဘူးသိုနှင့်လူသောမြို့နယ်၊ မူကြော်ခရိုင်အတွင်း
ကျွန်ုပ်တို့၏နယ်မြေကိုသိမ်းပိုက်အခြေချထားသော မြန်မာ့တပ်မတော်အားဆန့်ကျင်ဆန္ဒပြခြင်းနှင့်
မိမိတို့နယ်မြေမှ ချက်ချင်းထွက်ခွာသွားရန်တောင်းဆိုခြင်း

မတ်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်

ယနေ့ ဘူးသိုနှင့်လူသောမြို့နယ်၊ မူကြော်ခရိုင်၊ ကော်သူးလေနယ်မြေအတွင်း ရှိသော ကျွန်ုပ်တို့ ကျေးရွာ (၃၄) ရွာမှရွာသားများသည် ကျွန်ုပ်တို့၏နယ်မြေအတွင်း ဝင်ရောက်ကျူးကျော်သိမ်းပိုက်ထားသော၊ ကျွန်ုပ်တို့၏ အသက်အန္တရာယ်နှင့် ငြိမ်းချမ်းစွာအသက်ရှင်ရပ်တည်နေထိုင်မှုကို ခြိမ်းခြောက်နေသော မြန်မာ့တပ်မတော် အား ဆန့်ကျင်ဆန္ဒပြသည်။ မြန်မာ့တပ်မတော်မှ ကျွန်ုပ်တို့နယ်မြေမှ ချက်ချင်းထွက်ခွာသွားရန် တောင်းဆို သည်။

ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်စီမံအုပ်ချုပ်ခွင့်အပြည့်အဝရှိသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ် နယ်မြေတွင်နေထိုင်သည်။ ကျွန်ုပ်တို့နယ်မြေတွင် ကျွန်ုပ်တို့သာခိုင်ခံ့ရေးအရ တရားဝင်အာဏာရှိသူအဖြစ် ကြေငြာသည်။ ဗဟိုချုပ်ကိုင်မှုချမှတ်ထားသော အုပ်ချုပ်ရေးစနစ်အားလုံးကို ဆန့်ကျင်သည်။ ကျွန်ုပ်တို့ နယ်မြေအတွင်း စစ်အာဏာရှင်နှင့် ၎င်းတို့မှ ချမှတ်သည့်အုပ်ချုပ်ရေးစနစ်အားလုံးကို ဆန့်ကျင်သည်။ ကျွန်ုပ်တို့ နေထိုင်သော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် သက်ရှိအားလုံးရှင်သန်ဖွံ့ဖြိုးရန်၊ လွတ်လပ်စွာနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသောနေရာတစ်ခုဖြစ်သည်။ မြန်မာ့တပ်မတော်မှ ကျူးကျော်ဝင်ရောက် နေခြင်းသည် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၏ တန်ဖိုးနှင့်ကိုက်ညီမှုမရှိပါ။ မြန်မာ့ တပ်မတော်မှ အရပ်သားများအားပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်နှင့် ကျွန်ုပ်တို့နယ်မြေမှ ချက်ချင်း ထွက်ခွာရန် တောင်းဆိုသည်။

ကျွန်ုပ်တို့သည် နှစ်ပေါင်း ၇၀ ကျော် မြန်မာ့တပ်မတော်၏လက်ထဲတွင် မရေမတွက်နိုင်သော လူအခွင့်အရေး ချိုးဖောက်မှုမြောက်များစွာ ခံစားခဲ့ရပြီး ယခုအချိန်တွင် အဆုံးသတ်ရန်လိုအပ်သည်။ မြန်မာ့စစ်အစိုးရမှ ကျောထောက်နောက်ခံပေးထားသော မြန်မာ့တပ်မတော်မှ ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ခံ ရမည်။ နိုင်ငံတကာအသိုင်းအဝိုင်းများသည် နေ့စဉ်မိမိဆိုးဝါးလာသော မြန်မာ့တပ်မတော်၏ အကြမ်းဖက်မှု များကို လျစ်လျူရှု၍မရပါ။ ၎င်းတို့ကျူးလွန်သောရာဇဝတ်မှုများအပေါ် တာဝန်ခံစေရန်အတွက် အရေးယူ ဆောင်ရွက်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် ဘိုးဘွားပိုင်မြေများ ထိန်းသိမ်းသောသူ များဖြစ်သည့်အတွက် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်နှင့် ပြင်ပကျူးကျော်ဝင်ရောက်မှုများမှ ကာကွယ်ရန် တာဝန်ရှိသည်။

ကျွန်ုပ်တို့သည် မြန်မာ့တပ်မတော်မှ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာရှုံ့ချသည်။ ငြိမ်းချမ်းစွာဆန္ဒပြသူများ အားအကြမ်းဖက်ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းနှိမ်နှင်းမှုကိုလဲ ပြင်းထန်စွာရှုံ့ချသည်။ ကျွန်ုပ်တို့သည် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြသူများနှင့်အတူ ထောက်ခံရပ်တည်သည်။ တိုင်းရင်းသားများ တန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်သည်အထိ ကျွန်ုပ်တို့တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံ တကာအသိုင်းအဝိုင်းအား ကျွန်ုပ်တို့၏ရုန်းကန်မှု၊ တောင်းဆိုမှုများနှင့်အတူ ရပ်တည်ထောက်ခံရန် တိုက်တွန်းတောင်းဆိုသည်။

ဆက်သွယ်ရန်

ကရင်နှင့် မြန်မာ (ဘာသာစကား) - နော်သဲနေနှင့် စောလယ်ကလီလား +၆၆ ၈၉၂ ၆၆၈ ၅၇၃